

ပြည်မြက်စိ နှ၊ <pyi' myet si'> 学者, 学问家
 ပြည့်မြောက် က၊ <pyei' myaut> 完成, 达到……目的, လိုအပ်
 ဆန္ဒ ~ အောင်နည်းလမ်းရှာကြသည်။ 想方设法满足欲望。
 ပြည့်မွမ်း နှ၊ <pyei' mun'> (书) 丰富, 充满
 ပြည့်ရှင် နှ၊ <pyi' shin> 帝王, 君主
 ပြည့်ရှင်မင်း နှ၊ <pyi' shin min'> = ပြည့်ရှင်
 ပြည့်လင် က၊ <pyei' lin> 完满, 齐全
 ပြည့်လင်း က၊ <pyei' lin'> (书) = ပြည့်လင်
 ပြည့်လှိုင် က၊ <pyei' hlain> (书) 充满, 丰富
 ပြည့်လှိုင်း က၊ <pyei' hlain'> = ပြည့်လှိုင်
 ပြည့်လျှံ က၊ <pyi' hlyan / pyei' shan> 充满, 充盈, ဝရိသတ်
 ~ သွားတယ်။ 挤满了观众。
 ပြည့်လျှမ်း က၊ <pyi' hlyan' / pyei' shan'> = ပြည့်လျှံ
 ပြည့်ဝ က၊ <pyei' wa'> ① 满足, လိုအပ်ဆန္ဒ ~ သွားပြီ။ 愿望
 满足了。② 完备, 完好, သဘောအင်မတန် ~ တဲ့လူပဲ။ 性
 格很好的人。/ ဥစ္စာ ~ တဲ့လူ 富有的人 ③【物】饱和,
 ~ သောရေငွေ 饱和蒸气 / ~ ပျော်ဝင်ရည် / ~ ပျော်ရည်
 饱和溶液 / ~ သောရေငွေဖိအား 饱和蒸气压 / ~ ခြင်း
 饱和 / ~ လွန်ခြင်း 过饱和 / ~ အမှတ် 饱和点
 ပြည့်ဝန်း နှ၊ <pyei' wun'> 很圆; 满盈: ~ သောမျက်နှာ 鼓
 鼓的小圆脸蛋 / လ ~ 圆月, 盈月
 ပြည့်ဝှန် နှ၊ <pyei' hwun> 充满
 ပြည့်သင်းကျစ် နှ၊ <pyi' thin: gyit> (古) 帝王
 ပြည့်သိပ် နှ၊ <pyi' theit> 充满, 装满, လွယ်အိတ်ထဲတွင်စာအုပ်
 တွေ ~ နေအောင်ထည့်ထားသည်။ 书包里装着满满的书。
 ပြည့်ဦးကင်း နှ၊ <pyi' u: gin'> 国王, 帝王
 ပြည် I နှ၊ <pyi / pyei> ① 国家 ② 京都 ③【佛】界, ငရဲ ~
 地狱 / နတ် ~ 神国, 仙界 / ဗြဟ္မာ ~ 梵天界 ④ <pyi>
 缅甸 (相当于 8 个空炼乳罐头的容量。十六个 ပြည် 为一
 箩) ⑤ <pyi> 脓 II က၊ <pyi> 戏谑, 挑逗 III နှ၊
 <pyi> 缓慢, 徐缓, 徐徐: လေ ~ 微风
 ပြည်ကံကျွေးမ နှ၊ <pyi kan gywei: ma'> 妓女
 ပြည်ကိတ် က၊ <pyi kait> 脓疮痛: အနာ ~ လို့တညလုံးမအိပ်
 နိုင်ပါ။ 因疮口脓肿, 痛得一夜没睡好。
 ပြည်ကြီး နှ၊ <pyi gyi: / pyei gyi'> ① 大国 ② 缅甸人对中
 国的称呼
 ပြည်ကြီးငါး နှ၊ <pyi gyi: nga: / pyei gyi: nga'> 【动】柔鱼,
 鱿鱼
 ပြည်ကြီးချိန်ခွင် နှ၊ <pyi gyi: khyein gwin / pyei gyi: khyein
 gwin> 中国提秤
 ပြည်ကြီးတိုင်းကား နှ၊ <pyi gyi: tain: ga'> (古) 大国
 ပြည်ကြီးဒါလီ နှ၊ <pyi gyi: da li> 妓女
 ပြည်ကြီးပန်း နှ၊ <pyi gyi: ban'> 【植】 = ဓေဒါ (ပန်း)
 ပြည်ကြီးမျော့ နှ၊ <pyi gyi: hmyaw' / pyei gyi: hmyaw'> 海

参
 ပြည်ကြီးသခင် နှ၊ <pyi gyi: th-khin> (古) 帝王
 ပြည်ကြီးသား နှ၊ <pyi gyi: dha'> ① 温文尔雅的君子, 有教
 养者: ~ ပီပီနေ ထိုင်စားသောက်ပြုမူကြ။ 起居行止应该象个
 有教养者的样子。② 中国人
 ပြည်ချစ်ဝါဒ နှ၊ <pyi gyit wa da'> 爱国主义
 ပြည်ဖြောင့်ကောင် နှ၊ <pyi hnyaun' gaun> 社会渣滓, 社会
 败类
 ပြည်စား က၊ <pyi sa'> 化脓溃烂
 ပြည်စေး နှ၊ <pyi zi: / pyi zei'> 脓
 ပြည်စိုး နှ၊ <pyi so: / pyi zo'> ① 世袭领主 ② 政府官员
 ပြည်စိုးကြီး နှ၊ <pyi so: gyi'> = ပြည်စိုး
 ပြည်စိုးမတ် နှ၊ <pyi so: mat'> = ပြည်စိုး
 ပြည်စောင့်တပ် နှ၊ <pyi zaun' tat'> 边防军
 ပြည်စုတ် က၊ <pyi sout> 吸脓, 排脓: ~ ဖယောင်း 吸脓膏
 药
 ပြည်စွန် နှ၊ <pyi sun> = ပြည်စွန်ရွာနား
 ပြည်စွန်ရွာနား နှ၊ <pyi sun ywa na'> 边疆
 ပြည်စွန်ရွာလက် နှ၊ <pyi sun ywa let'> = ပြည်စွန်ရွာနား
 ပြည်စွယ် နှ၊ <pyi zwe> (喻) 学者
 ပြည်ဆူးပြည်ဖြောင့် နှ၊ <pyi zu: pyi hnyaun'> 社会渣滓 (如
 盗匪、恶霸、流氓等), 扰乱社会治安者
 ပြည်ညောင်ပင် နှ၊ <p-nyaun bin / pyi nyaun bin> 【植】印
 度榕树, 也称ပညောင်ပင် Ficus Bengalensis (Banyan
 Tree)
 ပြည်ထဲရေး နှ၊ <pyi de: yei'> = ပြည်ထဲရေး
 ပြည်တော် နှ၊ <pyi daw> 国家
 ပြည်တော်ပြန် နှ၊ <pyi daw byan> 缅甸琴的 G 调
 ပြည်တော်သာ နှ၊ <pyi daw tha'> 国家繁荣, ~ ဝိပိနိန်း 国
 家繁荣计划
 ပြည်တောင်ရပ်ခြား နှ၊ <pyi daun yat khya'> 国外, 外国
 ပြည်တောင်း နှ၊ <pyi daun'> 能容纳一缅甸升的小筐
 ပြည်တိုင်းကား နှ၊ <pyi tain: ga'> 大国
 ပြည်တိုင်းရေး နှ၊ <pyi tain: yei'> 国家大事, 国事
 ပြည်တည် က၊ <pyi te> ① 建国 ②【剧】开场白 (缅甸旧戏
 中由君臣议事作为序幕开场) ③ 化脓
 ပြည်တည်တည် က၊ <pyi ti ti'> (男对女) 嘲弄, 调笑, 挑逗
 ပြည်တည်နာ နှ၊ <pyi te na'> 脓疮
 ပြည်တွင်း နှ၊ <pyi dwin'> 国内: ~ စစ် 国内战争 / ~ ဆူ
 ဗူ / ~ သောင်းကျန်းမှု 内乱, 内讧
 ပြည်တွင်းမြစ် I နှ၊ <pyi dwin: byit / pyei dwin: byit> 国
 货, 本国产品 II နှ၊ <pyi dwin: byit / pyei dwin:
 byit> 国产的: ~ ကုန်ပစ္စည်း 国产货
 ပြည်တွင်းရေကြောင်း နှ၊ <pyi dwin: yei gyaun'> 内河航线,